

ဦးဦးဖျားဖျား ကဝါ <u: u: phya: bya:> 首先: ဒီသောင်းကို ပြည်သူ့နေ့စဉ်က ~ ထည့်လိုက်တယ်။ 这消息是人民日报首先登载的。 / ~ ပေါ်တဲ့ပန်းသီးကမချီဘူး။ 刚上市的苹果不甜。

ဦး နှု၊ <on> 念咒时念的头一个象声字: ~ ခံ၍မန်းမှတ်သည်။ 先念后再念咒。

ဦးခံ ကါ <on khan> 念咒时先念 ဦး ခံ ၏ ပြုစုလဲလဲပူတလဲလဲ ကဝါ <on t- le: e: phwa' t-le: le:> - 再地, 反复地: လူမမာ၏အခြေအနေသည် ~ ပါဘဲကွာ။ 病情一直反反复复。

ဦးဖူ နှု၊ <on phwa'> 开始念咒时的音: ~ ဖျောက်စေ။ 咩! 消! (念咒除病去灾时用)

ဥက္ကဋ္ဌ နှု၊ <out k-hta'> ①主席 ②首领 ③高贵
ဥက္ကာ နှု၊ <out ka> [巴]【天】流星
ဥက္ကာကျ ကါ <out ka kya'> 出现流星, (流星)陨落
ဥက္ကာခဲ နှု၊ <out ka ge:> 陨石
ဥက္ကာပျံ I နှု၊ <out ka byan> 流星 II ကါ <out ka pyan> 出现流星

ဥက္ကာပျံမှုန် နှု၊ <out ka byan hmon> 【天】流星云
ဥက္ကာမီးရှူးပျံ နှု၊ <out ka mi: shu: byan> 流星
ဥက္ကောငွေ့ယျ ကဝါ <out kaw: dei ya'> 广为传播, 流传
ဥက္ကောင်း နှု၊ <out khaun:/u: gaun:> = ဦးခေါင်း
ဥဉ် နှု၊ <out> (占卜) 正当某星高照时(算命时认为正逢某星高照之际, 吉则大吉大利, 凶则大凶大恶)

ဥစ္စာ I နှု၊ <out sa> 财物, 财产: ပစ္စည်း ~ 财物 II နှု၊ <out sa> 东西, 家伙(指物、事等): ဒီ ~ ယူလာရမလား။ 得把这东西拿来吗? / ဒီ ~ ကိလိပါ။ 这事是这样的。
III ဝါ <out sa> 语气助词, 相当于“原来…嘛”: သွားမလို့ ~ နေမကောင်းလို့မသွားဖြစ်ဘူး။ 本想去嘛! 因病去不成。

ဥစ္စာခင် ကါ <out sa khin> 爱财
ဥစ္စာခမ်းနား နှု၊ <out sa khan: na:> 物品, 用品
ဥစ္စာစောင့် နှု၊ <out sa zann'> ①守宝窟的神 ②守财神

ဥစ္စာပစ္စည်း နှု၊ <out sa pyit si:> 财产, 财富
ဥစ္စာစနေ နှု၊ <out sa d-na'> [巴]财富, 财产
ဥစ္စာဖက် နှု၊ <out sa bet> (古)合伙经商者, 合伙者
ဥစ္စာဘဏ္ဍာ နှု၊ <out sa ban da> 财富, 财产
ဥစ္စာရှုံး နှု၊ <out s- yu:> ①因丧失财富而发疯者 ②(喻)爱财如命者

ဥစ္စာရှင် နှု၊ <out sa yin> = ဥစ္စာရှင် နှု၊ ① ②: ~ လို ~ ခဲ (成)想发财只有靠自己

ဥစ္စာရင်း နှု၊ <out sa yin:> 自己的财物
ဥစ္စာရှင် နှု၊ <out sa shin> ①物主: ကောက်ရသောပစ္စည်းဖျားကို ~ အားပြန်ပေးသည်။ 将拾到的东西交还物主。②财主
ဥစ္စေဒဝိဋ္ဌိ နှု၊ <out hsei da' deit hti'> [巴]认为人和动物死后并无来世的一种信仰

ဥက္ကလုံ နှု၊ <on n-lon> [巴]佛的眉心间的毛
ဥက္ကလုံမွှေးရှင် နှု၊ <on n- lon mwei: shin> = ဥက္ကလုံ
ဥတ္တရ နှု၊ <out t- ra'> [梵]北, 北边

ဥတ္တရကုဗ္ဗ နှု၊ <out-t-ra' ku' ru'> [巴]【佛】北拘卢洲
ဥတ္တရဝိသာ နှု၊ <out t- ra' di' tha> [巴]北方
ဥတ္တရယာဉ်စွန်းတန်း နှု၊ <out t-ra' yin zun: dan:> 北回归线
ဥဒ္ဓေသ နှု၊ <out dei tha'> [巴]提纲, 提要
ဥဒ္ဓိသဇေတီ နှု၊ <out deit tha' zei di> [巴]为敬奉释迦牟尼而建造的佛塔、佛像

ဥဒ္ဓစ္စ နှု၊ <out dit sa'> [巴]心神不定, 心神不安
ဥနံ နှု၊ <on ne:> = ဥနပင်
ဥမ္မာဒန္တိ နှု၊ <on ma dan di> 本生经里的一美女名, (今喻)美女

ဥပ္ပတ္တက နှု၊ <on mat t- ka'> [巴]疯子
ဥဿဖယား နှု၊ <out th-ph-ya:> 黄玉
ဥဿာဟ နှု၊ <out tha ha'> [巴]努力
ဥဿံ ကဝါ <out thon> 完全, 全部, 所有一切
ဥဿံညီဆွေကံ နှု၊ <out thon nyi hsat ht-gan> 正六边形
ဥဿံညီပဉ္စကံ နှု၊ <out thon nyi pin z- gan> 【数】正五边形



e နှု၊ <ei> 缅语元音之一(读作ေ, 符号是 e-, 有时也发 e- 音)
eက နှု၊ <ei: ka'> ①一个, 单个 ② <ei ka'> [英 acre] 英亩
eကစာ ကဝါ <ei k-za> [巴]单独地, 独自地: ~ နေသည်။ 独自生活。

eကစာကျင့် ကါ <ei k-za kyin'> [巴]独自修道
eကစာရ နှု၊ <ei k-za ra'> [巴]独自修道
eကစာရီ နှု၊ <ei k-za ri> [巴]独自修道
eကစာရီကျင့် ကါ <ei k- za ri kyin'> = eကစာကျင့်
eကဒသမ နှု၊ <ei ka' da' th-ma'> [巴]第十一
eကဒသပူစာ နှု၊ <ei ka' dei dhu p-za> 笼统的说法(如: